

ကျေးဇူးရှင်

ကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်ဘုရားကြီး၏

သဒ္ဓိမိဟာရိက တပည့်ဖြစ်သော

ပထမ နာယက (အဂ္ဂ မဟာ ပဏ္ဍိတ)

ဘဒ္ဒန္တဇောတအာဂုဏ်

မဟာထေရ်သည်

ရဟန်း၊ ရှင်၊ လူ၊ သူတော်စင် အပေါင်းတို့၏ အကျိုးငှါ၊

စီစဉ်ရေးသား ဖွင့်ဆိုအပ်သော

ဒေဝတာ ဝိယ၊ မေတ္တာ ပွားနည်း နိဿယည်း
ခေါ်

မဟာသမယဗွင်အကျယ်

လက်စွဲကျမ်း

(ဒုတိယနှိပ်ခြင်း)



ရန်ကုန်မြို့

ဟံသာဝတီဝိဇ္ဇာကတ်ပုံနှိပ်တိုက်

၁၉၅၄



ကျေးဇူးရှင်

ကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်ဘုရားကြီး၏

သဒ္ဓိမိဟာရိက တပည့်ဖြစ်သော

ပထမ နာယက (အဂ္ဂ မဟာ ပဏ္ဍိတ)

ဘဒ္ဒန္တဇောတဘဂ္ဂင်

မဟာထေရ်သည်

ရဟန်းရှင်၊ လူ၊ သူတော်စင် အပေါင်းတို့၏ အကျိုးငှါ၊

ပိဋကတ် သုံးသွယ်၊ နိကာယ် ငါးရပ်၊

အထပ်ထပ် မှာစပ်ရာ စပ်ရာ၊ ဒေသနာ ကျိုး

ဖွေရှာ စိစစ်၊ အဆီ ညှစ်၍၊ အသစ် တည်ထွင်၊

စီစဉ်ရေးသားဖွင့်ဟအပ်သော

ဒေဝတာ ဝိယ၊ မေတ္တာ ပွားနည်း နိဿယည်း

ခေါ်

မဟာသမယဗုဒ္ဓအကျယ်

လက်စွဲကျမ်း

(ဒုတိယနှိပ်ခြင်း)



ရန်ကုန်မြို့

ဟံ သ ဘ ဝ တိ ပိ ဋ က တ် ပုံ နှိ ဝ် တို က်

၁၂၄၄-ခုနှစ်၊ တပေါင်းလပြည့်၊ အင်္ဂါနေ့၊ နံနက်
နေတက်အချိန်၌၊ ဖွားမြင်တော်မူ၍၊



ယခု ၁၃၁၆-ခုနှစ်၊ တာကူးလဆုတ်(၁၀) ရက်၊ ၄-နေ့တွင်
ရိုက်ကူးသော သက်တော် ၇၂၊ သိက္ခာတော် ၅၂-ဝါ-ရ၊
ကျောင်းတော်ရာရွှေကျင်တိုက်
ပဌမနာယက (အဂ္ဂ မဟာ ပဏ္ဍိတ)
မန်းဥးဆရာတော်၏ပုံတော်

နိဒါန်း

.....

(၁) စိတ္တိ-ကတံ-မဟဿဉ္စ၊
အတုလံ၊ ဒုလ္လဘ-ဒဿနံ။
အနောမ-သတ္တ-ပရိ-ဘောဂံ၊
ရတနံ၊ တေန၊ ဝုစ္စတိ။ ။

(၁) ယံဓမ္မဇာတံ၊ သက်ရှိ-သက်မဲ့၊ လုံးစုံဖွဲ့၍၊ နှိုင်းချဲ့ စုဆောင်း၊
အကြင် တရားအပေါင်းသည်၊ စိတ္တိ-ကတဉ္စ၊ စိတ်၌ ပွားလုံး၊ ဒုလ္လဘရုံဟု၊
ယုံကြည်စွာကပ်၊ အလေးအမြတ်လည်း ပြုအပ်၏။ ။

မဟဿဉ္စ၊ ကာသိ-တိုင်းဖြစ်၊ ပုဆိုး စစ်သို့၊ လူးသစ် လှခြား၊ များပြား
သော အဘိုးလည်း ထိုက်တန်၏။ ။ အတုလံ၊ ဂုဏ်ချင်း ပြိုင်ရာ၊ အ
နိုင်ပါဘို့၊ ဆိုင်လာ စက်က၊ တုဘက်ကင်းကွာ၊ နှိုင်းယှဉ်စရာလည်းမရှိ။ ။
ဒုလ္လဘ-ဒဿနံ၊ ပါရဂူ ဆောက်ဦး၊ ဖြည့်ဆည်း ဘူး၍၊ ဘုန်းလူး ကံချွန်၊
သတ္တ လွန်လျက်၊ အမွန်မြင့်မြတ်၊ လွန်တင့် လတ်သော သူတို့ သော်
မှသာလျှင်၊ ခဲယဉ်းစွာ မြင်အပ်၏။ ။

အနောမ-သတ္တ-ပရိ-ဘောဂံ၊ ပါရမီညွန့်၊ သတ္တကွန့် ဖျက်၊ သက်
စွန့်ကြီးစား၊ ကိုယ်ကျိုးများဘို့၊ အား-လုံး-လရှိ သော၊ သူတော်မြတ်တို့
သော်မှသာလျှင်၊ ခံစား သုံးဆောင်ခြင်းငှါ ထိုက်၏။ ။

တေန၊ ထိုသို့ ဆိုအပ်၊ ငါးရပ် ပိုင်းခြား၊ ဂုဏ် သကတ် ဟူသော
ကျေးဇူး များကြောင့်၊ တံ ဓမ္မဇာတံ၊ သက်ရှိ သက်မဲ့၊ လုံးစုံဖွဲ့၍၊ နှိုင်းချဲ့
စုဆောင်း၊ ထိုသဘော တရား အပေါင်းကို၊ ရတနံ၊ နှစ်သက်အပ်စွာ
(ရတနာ) ဟူ၍၊ ဝုစ္စတိ၊ သာယာ ချီပြန့်၊ ဆိုမိန့် တော်ဝံ့အပ်၏။

ဤသို့ ကျမ်းလာ၊ ဒေသနာ အမြတ်၊ ဟော မိန့်ချက်ဖြင့်၊ သက်ရှိ
သက်မဲ့၊ လုံးစုံဖွဲ့၍၊ နှိုင်းချဲ့ စုဆောင်း၊ အပေါင်းများစွာ၊ ရှိကြရာတွင်၊
ငါးဖြာသော ဂုဏ် အင်္ဂါတို့နှင့်၊ စုံလင်စွာ တင့်လတ်၍၊ မြင့်မြတ်သော
အစီ အစဉ်ဖြင့်၊ ကြည်လင် ရှင်ပျို၊ နှစ်လို ဖြတ်ပြီးအပ်သော အရာပတ္တ၊
အစုံစုံ တို့ကိုသာ၊ (ရတနာ) ဟူ၍၊ ခေါ်ဆို ပညတ်၊ သမုတ်အပ်၏။

(ဆ)

နိဒါန်း

လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါများ၊ သုံးဘုံသားတို့ကို၊ ကိုယ်နှင့်မချား၊ စိတ်
 ထားတူစွာ၊သစ္စာလေးအင်၊တရားအစဉ်ကို၊သိမြင်စေနိုင်သော(သဗ္ဗညု-
 ဗုဒ္ဓ) ဘုရားရတနာမျိုး=ဟူ၍၊ ၂-မျိုးရှိ၏။ ။ထို ၂-မျိုးတို့တွင်။
 (ပစ္စေက-ဗုဒ္ဓ) ဘုရား ရတနာမျိုးတို့၏ အဆူရေ တသိန်းသည်။
 (သဗ္ဗညု-ဗုဒ္ဓ) ဘုရားရတနာမျိုး တဆူ၏၊ အစိတ်အပိုင်းသို့မျှ၊ မမှီနိုင်
 ရှိ ရကား၊ ထို(ပစ္စေက-ဗုဒ္ဓ) ဘုရားရတနာမျိုးတို့၏။ (သဗ္ဗညု-
 ဗုဒ္ဓ)ဘုရား ရတနာမျိုးတို့က သာလျှင်၊ အဘိုးအနဿ၊ ထိုက်တန်မြင့်
 မြင့်မြတ်၏။

ထိုသို့ (သဗ္ဗညု-ဗုဒ္ဓ) ဘုရား ရတနာမျိုးတို့၏ အဘိုး မပြတ်နိုင်
 အောင်၊ထိုက်တန် မြင့်မြတ်တော်မူသည် အဖြစ်၌၊ စိစစ်လျဉ်းပါးဘွယ်
 ရာမရှိချေ။ တိလောကဂ္ဂ၊ ဥက္ကဋ္ဌဟု၊ဗုဒ္ဓလောင်းလျာ၊ သူတော်စွာအစစ်၊
 ဖြစ်စဉ်ကပင်၊လောကသုံးခွင်၊ ဘုံသုံးပြင်၌၊ ဂုဏ်အင်အားဖြင့်၊ ကြီးမား
 မြင့်မြတ်တော်မူပေ၏။

(၁) န-မေ-အာစရိယော-အတ္ထိ၊
 သဒိသော-မေ-န-ဝိဇ္ဇတိ။
 သ-ဒေဝကသ္မိ-လောကသ္မိ၊
 နတ္ထိ-မေ-ပဋိ-ပုဂ္ဂလော။ ။

ဝိနည်းမဟာဝါ
 ပါဠိတော်

(၁) မေ၊ငါအား။အာစရိယော၊ဆုံးမနက်လေး၊ကောင်းစွာ ပေး၍၊
 ယဉ်ကျေး စေတတ်သော ဆရာသည်။နတ္ထိ၊ နှုတ်တယ်ဝယ်တစ်၊ မရှိချေ။ ။
 မေ၊ ငါနှင့်။ သဒိသော၊ ဂုဏ်နှင့်ပိုင်းခါ၊ နှိုင်းစာ အပ်သူ၊ အတူဖြစ်သော
 သူသည်။ နဝိဇ္ဇတိ၊ ဘယ်ဝယ်တစ်၊ မရှိချေ။ ။သ-ဒေဝကသ္မိ၊ နတ်နှင့်တကွ
 ဖြစ်သော။လောကသ္မိ၊ လူတို့ရွာ၌။ ပဋိပုဂ္ဂလော၊ စိတ်မာန်စွမ်းဆောင်၊
 ကြီးမြင့်ယောင်ဖြင့်၊ အန်ထောင် ကြီးဝါး၊ ငါတကား-ဟု၊ ဟုစား ဘက်
 ပြိုင်ဝံ့သောသူမည်သည်။ နတ္ထိ၊ မည်သူ တယောက်၊ ဆိုစလောက်မျှ၊ပေ
 ပေါက် ရောက်လာခြင်းမရှိချေ။ ။

ဤသို့အားဖြင့်၊ လောက သုံးရပ်၊ ဘုံသုံးထပ်၌၊ နှိုင်းအပ်သသူ၊နတ်၊
 လူ၊ဗြဟ္မာ၊သတ္တဝါ-ဟူက၊မည်သူ တဥျးတယောက်မျှ၊ ကပ်ရောက် ဘက်

ပြိုင်ပွဲခြင်း မရှိရကား၊ ဗောဓိ အောင်ခန်း၊ ပလ္လင် နန်း၌၊ စံမြန်း ခိုလှုံ၊ နေ
တုံစဉ် အခါက၊ ဝသဝတ္တိ၊ ဘုံဌာနီကို၊ စိုးမှီနေငြား၊ (မာရ်) နတ်
သားသည်၊ ကိုးပါးသော လက်နက်မိုင်းတို့ဖြင့်၊ အမျိုးမျိုးဖျက်ဆီး နှောင့်
ရှက်သော်လည်း၊ မပျက်စီးနိုင် ရှိရကား=များပြား လှစွာသော နတ်
(စစ်သည်) ဗိုလ်ထုတို့ဖြင့်၊ ပေါင်းစု စီမံပြီးလျှင်၊ မိမိကိုယ်တိုင်၊ လက်
နက် ကိုင်လျက်၊ (ဂီရိမေခလာ) အမည်ရှိသော ဆင်အထက်မှ၊ ငြက်
ဆို ပြောကြားအပ်သည်ကား=

(အို) အချင်း (သိဒ္ဓတ္) =မင်းသား၊ ဤ (ပလ္လင်) ကား။ (အ
သင့်) အား၊ မရောက်ထိုက်ပေ။ (ငါ့) အားသာလျှင်၊ ရောက်အပ်
ချေသည်။ ။ဤမြေ (ပလ္လင်) မှ၊ လျင်စွာ ထလော့၊ သွားလော့ဟု၊
ဒေါသမာန်ဖြင့်၊ အတန်တန် ခြိမ်းခြောက် ပြောဆိုအပ်သော စကားမျိုး
ပင် ဖြစ်ချေသည်။ ။

ထိုအခါ (သိဒ္ဓတ္) မင်းသား၊ ဘုရားသျှင် အလောင်းတော်သည်၊
ဆင်မြင်တော် မူပြီးလျှင်=(အို) အချင်း (မာရ်) နတ်သား။ အ
ပရာဇိတ၊ ဌာန ဗွေပြင်၊ ဤမြေ (ပလ္လင်) ကား၊ (အသင့်)အား၊
ရောက်ဘို့ရာအခွင့်မလျော်ပေ။ (ငါ့)အားသာလျှင်၊ ရောက်ဘို့ရာ သင့်
တော်ချေသည်။

အကြောင်းမူကား။ ဤမည်သော ကပ္ပ၊ သံသရာ ရှေးအစွဲန့်က၊
ပေးစွန့် လှူဒါန်းခဲ့ဘူးသော (ဒါန) စာ၊ ပါရမီတို့ကို၊ အပိုင်၊ မဝေ
ဘန်ဘဲ၊ သွေလှန်ကာ-အပပြုဦးတော့။ (ဝေသန္တရာ) အဝတခု၌ပင်၊
အစ အမှု ပြု၍ လှူဒါန်း အပ်သော၊ (ဒါန) ပါရမီမျှနှင့်ပင်၊ (ငါ့)
အား၊ ထိုက်တန်သည်တကား-ဟု၊ စကားဖြင့် ခုံတည်လျက်၊ ယုံကြည်ရန်
သက်သေမှီး၍၊ မြေကြီးကို လက်ညှိုးညွှန်လိုက်သောအခါ၊ စေတနာ ကင်း
စင်၊ မြေလျှင်သည်၊ သွင်သွင် ယောက်ယက်၊ အိုးထိန်းစက်ကွသို့၊ လှုပ်ချက်
ပြင်းစွာ၊ မြည်ဟီးကာဖြင့်၊ သက်သေအရာ၌ တည်လေသတည်း။ ။

ထိုအခါတွင်မှ၊ (ဂီရိမေခလာ) သညာတွင်ခေါ်၊ လိုက်တော်
သည်၊ မြေပေါ်၌ ခူးတုပ်၍၊ နောက်ဘုတ်ခါ ပြေးသွားရလေ၏။ (မာရ်)

(၈)

နိဒါန်း

နတ်သားနှင့်တကွ၊ နတ် (စစ်သည်) အားလုံးတို့သည်လည်း၊ (စစ်) ရုံးကြ-ရကား၊ တန်နား-ရပ်တည်နေခြင်းငှါ မထိုက်သဖြင့်၊ မြို့မှန် အမှိုက်ကို၊ လေတိုက်၍ လွှင့်သကဲ့သို့၊ ကစဉ်-ကရဲ၊ ပြေးလွှဲ-ရှောင်ပုန်းကြရလေကုန်၏။ ။

ထိုသို့ (မာရ်) စစ်သည် နတ်သားတို့၊ ပြေးသွားသော အခါမှ၊ ဈာန်စွာသော ဂဠုန်၊ နဂါး၊ သိကြား၊ အသုရာတို့နှင့် တကွ၊ နတ်၊ ပြိဟွာ အပေါင်းတို့သည်။ သောင်းသောင်း အုတ်အာ၊ ချဉ်းကပ်ခါ လာရောက်၍၊ ကြက်သရေ ဂုဏ်တို့နှင့်၊ ပြည့်စုံစွာ တင့်လတ်၍၊ ပြင်မြတ်သော ဘုရားသျှင် အလောင်းတော်၏၊ အောင်ခြင်း (မင်္ဂလာ) သည်၊ ဖြစ်ပေါ်လာပြီ။ ။
ယုတ်မာ ဆိုးတောင်း၊ မကောင်းသော စိတ်နှလုံးရှိသော (မာရ်) နတ်သား၏၊ ပျက်ပြား ဆုံးရှုံးခြင်း (အမင်္ဂလာ) သည်၊ ဖြစ်ပေါ်လာပြီတကား-ဟု၊ အားရဝမ်းသာ၊ (အောင်ခြင်း) ဂါထာ (မင်္ဂလာ) သီချင်းတို့ကို၊ သီဆိုကြကုန်၏။ ။

(၂) ဇယော-ဟိ-ဗုဒ္ဓဿ-သီရိမတော-အယံ၊
မာရဿစ-ပါပိမတော-ပရာဇယော။
ဥဋ္ဌေါဿိသုံ-ဗောဓိမဇ္ဈော-ပမောဒိတာ၊
ဇယံ-တဒါ-ဒေဝ-ဂဏာ-မဟေသိနော။ ။

(၂) အယံဇယော၊ ဗောဓိ-အောင်ခန်း၊ ပညင်နန်းကို၊ သိမ်းမြန်းစိုးပိုင်၊ လက်ရကိုင်၍၊ အနိုင်ရခြင်းဟူသော ဤအောင်ပွဲကြီးသည်။ သီရိမတော၊ ကြက်သရေဂုဏ်၊ တက်နေပုံသို့၊ ပြည့်စုံဖြိုးမြင့်၊ တန်းခိုးတင့်တော်မူသော။ ဗုဒ္ဓဿ၊ (သိဒ္ဓတ္) မင်းသား၊ ဘုရားသျှင် အလောင်းတော်၏၊ ဇယောဟိ၊ (ဇယောဝေ) ဝမ်းမြောက်ဘွယ်ရာ၊ ကြည်သာအင်ရှု၊ အောင်ပွဲ (မင်္ဂလာ) ကြီးပေတည်း။ ။ ပါပိမတော၊ ယုတ်မာဆိုးတောင်း၊ မကောင်းသော စိတ်နှလုံးရှိသော။ မာရဿ၊ (မာရ်) နတ်သား၏။ ပရာဇယော၊ (စစ်သည်) အားလုံး၊ ပြေးကုန်ပုန်း၍၊ ဆုံးရှုံးပျက်စီးသော (အမင်္ဂလာ) ပွဲကြီးပေတည်း။ ။ ဣတိ၊ ဤသို့။ ဝတ္ထု၊ အား

တက်သရော၊ ပြောဆိုကြ၍။ ပမောဒိတာ၊ အားတက်ရှင်မြူး၊ စိတ်ကြည်နူး
 ၍၊ အထူးဝမ်းမြောက်ကြကုန်သော။ ဒေဝဂဏာ၊ နတ်၊ ဗြဟ္မာအပေါင်း
 တို့သည်။ ဗောဓိမဏ္ဍော၊ သဗ္ဗညုတ၊ ဉာဏ တန်ဆောင်၊ ထွန်းပြောင်ကြည်
 သာ၊ တည်ရာ မှန်ဘိ၊ ဗောဓိမဏ္ဍိုင်၊ မြေဥျးကိုင်၍။ မဟေသိနော၊
 (သိဒ္ဓ္ဓတ်) မင်းသား၊ ဘုရားမြတ်စွာ၊ အလောင်းလျာ၏။ ဇယံ၊ (ခါန)၊
 ရောင်ဖြင့်၊ အောင်လံစွသည့်၊ အောင်ပွဲ (မင်္ဂလာ) ကို။ တဒါ၊ ထို (စင်
 သည်) အားလုံး၊ စစ်ပွဲရှုံး၍၊ စုရုံးပြေးကြသော အခါ၌။ ဥဗ္ဗေသိသုံ၊
 ကြည်သာရင့်လေး၊ သံပြိုင်ပေး၍၊ ကြွေးကြော်ကြလေကုန်ပြီ။

ဤသို့အားဖြင့်၊ သုံးလူ ကွတ်တင်၊ ဂြိတ်စွာ ဘုရားသျှင်သည်၊ အလောင်း
 တော် စဉ်မျှဖြစ်လျက်၊ တုဘက်ပြိုင်ဆိုင်ဝံ့သူ၊ ထွက်ပြု ပေါ်လာခြင်းမရှိ။
 အပ္ပုပ္ပလ္လ၊ အသဒိသ အစစ်၊ ဖြစ်လိုသေး၏တကား- များပြား လှစွာ၊
 အဝိဇ္ဇာနှင့်၊ တဏှာ-သယ၊ ခွေးမူလကို၊ ဖြိုမျှမကျန်၊ ကွန်ယုန်ခါ-ဖျက်
 သီးတတ်သော၊ (အာသဝက္ခယ) ဉာဏ်တော်နှင့်တကွ၊ (သဗ္ဗညုတ)
 ဉာဏ်၊ (ဆအသဘာရဏ) ဉာဏ်၊ (စတုဝေသာရဇ္ဇ) ဉာဏ်စသော
 အတန်တန်သော ဉာဏ်တော်တို့ကို ရတော်မူ၍၊ လူသုံးပါး၌၊ (ဘုရား)
 ဟူသော (ဗုဒ္ဓ-ရတနာ) အဖြစ်သို့၊ စင်စစ် ပြီးပြောက်၊ ရောက်ကြီး
 ရောက်တော်မူပြီးဖြစ်ရကား။ များလှစွာဟူ၊ နတ်၊ ဘုရား၊ သတ္တဝါအ
 မျိုးမျိုးတို့၏၊ ခေါ်ရိုး တန်ထွာ၊ ဓမ္မတာ' ဖြစ်၊ (ရတနာ) အမျိုးမျိုးတို့တွင်၊
 (သဗ္ဗညုတ) မြတ်စွာ ဘုရားသျှင်ဟူသော (ဗုဒ္ဓ) ရတနာ မျိုးသည်သာ
 လျှင်၊ အဘိုးမပြတ်နိုင်အောင်၊ ကိုက်တန်မြင့်မြတ်တော်မူ၏။

(၃)	ယံကိဉ္စိ ဝိတ္တံ ဣဝေဝါ ဟုရံဝါ၊	} ပရိတ် ကြီး ရတနာ သုတ
	သဂ္ဂေသုဝါ ယံရတနံ ပဏီတံ၊	
	န နော သမံ အတ္ထိ တထာဂတေန။	
	ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊	
	ဧတေန	

တွက်ယူဖွဲ့၍၊ ကြွင်းမဲ့ဥသုံး၊ အလုံးစုံသော။ ဝိတ္တံ၊ မြတ်နိုးစုံမက်၊ နှစ်သက်
ခြင်းကို ဖြစ်စေတတ်သော။ ပဏီတံ၊ ရတနာမျိုး၊ ဂုဏ်တန်းခိုးဖြင့်၊ အဘိုး
တန်၍၊ မြင့်မြတ်လှစွာသော။ ယံရတနံ၊ အကြင်ကာမ-ဘောဂီ၊ လောကီ
ဘွယ်ရာ၊ ရတနာမျိုးသည်။ အတ္ထိ၊ ထင်ရှားပကတိ၊ ရှိလေ၏။

တထာဂတေန၊ သုံးလူ့ထွတ်တင်၊ မြတ်စွာဘုရားသျှင်နှင့်။ သမံ၊ ဂုဏ်
အင်အားဖြင့်၊ အလားတူမျှသော။ နံရတနံ၊ ထိုကာမ-ဘောဂီ၊ လောကီ
ဘွယ်ရာ၊ ရတနာမျိုးသည်။ န-နောအတ္ထိ၊ ဘယ်ဝယ်တစ်၊ မရှိတော့ချေ။

ဣဒမိ ဗုဒ္ဓေ၊ (အယံဇေ-ဗုဒ္ဓေါ)၊ ဤသို့ သုံးလူ့ထွတ်တင်၊ မြတ်စွာ
ဘုရားသျှင်သည် သာလျှင်။ ပဏီတံ၊ လောကီဘွယ်ရာ၊ ဆယ်ဖြာသော
ရတနာမျိုးတို့ထက်၊ ဂုဏ်တန်းခိုးဖြင့်၊ အဘိုးတန်၍၊ မြင့်မြတ်လှစွာသော။
ရတနံ၊ အမြတ်တနိုး၊ အားကိုးဘွယ်ရာ၊ ရတနာအစစ်၊ ဖြစ်ကြီးဖြစ်တော်
မူပေ၏။

ဧတေနသစ္စေန၊ ဤသို့ဖေဖီထုတ်၊ ဂုဏ်တော်ပုဒ်ဖြင့်၊ ဟုတ်မှန်သော
(သစ္စာ) စကားကြောင့်။ ပါဏီနံ၊ သတ္တဝါဟူ၊ ခပ်သိမ်းသူတို့အား။
သုဝတ္ထိ၊ တွင်း-ပြင် နှစ်တန်၊ ဘေးရန် ခပင်း၊ လွတ်မြောက် ကင်း၍၊ သန့်ရှင်း
ချမ်းသာ၊ မြေစွာသည်။ ဟောတု၊ စင်စစ်မသွေ၊ ဖြစ်ပါစေသတည်း။

ဤသို့အားဖြင့်၊ လောကသုံးပါး၌၊ မြတ်စွာဘုရား ဟူသော (ဗုဒ္ဓ
ရတနာ) မျိုးတို့၏၊ အဘိုး အနုဿ၊ အထိုက်တန်ဆုံး၊ အမြင့်မြတ်ဆုံး
ဖြစ်သောကြောင့်၊ ထိုဘုရားသျှင်သည်၊ ဒီပင်္ကရာ၊ မြတ်စွာဘုန်းဟေ့၊ ထံ
တော် ရှေ့၌၊ ရသေ့ သုမေဓာ၊ လောင်းလျှာ အစစ်၊ ဖြစ်ကြီး ဖြစ်သည်မှ =
စ၍ရေလျှင်၊ လေးသင်္ချေနှင့်-ကမ္ဘာ တသိန်း၊ တွက်ကိန်း များစွာ၊ သံသရာ
၌၊ ဆယ်ဖြာ သုံးလီ၊ ပါရမီ-တို့ကို၊ အညီ-ဖြည့်ကျင့်သော အားဖြင့်၊ ပွား
များ လေ့လာ၊ ရှာမှီးတော်မူမှ၊ ရ-ရှိ သိမြင်အပ်သော ဘုရားမိန့်မြွက်၊
ဓမ္မစက်အာဏာ၊ ဒေသနာဟူသော မင်းစံသီဂီ၊ နာရဏီ သည်လည်း၊
လောကီ ဘွယ်ရာ၊ ဆယ်ဖြာသော ရတနာမျိုးတို့ထက်၊ အဘိုး အနုဿ၊
ထိုက်တန် မြင့်မြတ်တော်မူ၏။ ။

(၄) ယံ-ဗုဒ္ဓ-သေဋ္ဌော-ပရိ-ဝဏ္ဏယီ-သုစိံ၊	} ပရိတ် ကြီး ရတန သုတ်
သမာဓိ-မာနန္တရိက-ည-မာဟု။	
သမာဓိနာ-တေန-သမော-နဝိဇ္ဇတိ၊	
ဣဒမ္ပိ-ဓမ္မေ-ရတနံ-ပဏီတံ။	
ဧတေန-သစ္စေန-သုဝတ္ထိ-ဟောတု။ ။	

(၄) ဗုဒ္ဓသေဋ္ဌော၊ ချီးမွမ်း အပ်သူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါ ဟု၊ သုံးဘုံ သူတို့ထက်၊ ဂုဏ်မူ တင့်လတ်၊ ချီးမွမ်းအပ်၍၊ မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည်။ ယံ သမာဓိံ၊ အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ အကြင် (သမာဓိ) ကို။ သုစိံ၊ (သုစိံ-ဣတိ) ကိလေသာ မှေးမြှုပ် ညစ် ကြေးမှ၊ ကင်းဝေး ဖြူစင်၏=ဟူ၍။ ပရိဝဏ္ဏယီ၊ သာယာ မြက်ချိုနှုတ် ဝစီဖြင့်၊ ကျူး-သီ ဟောတော်မူလေပြီ။

ယံသမာဓိံ၊ အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ အကြင် (သမာဓိ) ကို။ အနန္တရိကံ၊ မိမိ၏ အခြားမဲ့၌၊ ပူးခဲ့ ကွန့် ဖြိုး၊ (ဖိုလ်) အကျိုးကို၊ မညှိုးဆတ်ဆတ်၊ ပေး၊ ပေတတ်၏=ဟူ၍။ အာဟု၊ သာယာ မြက်ချိုနှုတ် ဝစီဖြင့်၊ ကျူး-သီ ဟောတော်မူလေပြီ။

တေန-သမာဓိနာ၊ အရဟတ္တ မဂ်၊ စိတ္တကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ ထို (သမာဓိ) ရတနာနှင့်။ သမော၊ ဂုဏ်ချင်း ပြိုင်ခါ၊ နှိုင်းစာ အပ်မှု၊ အတူဖြစ်သော (သမာဓိ) သည်။ နဝိဇ္ဇတိ၊ ဘယ်ဝယ် တစ်၊ မရှိတော့ချေ။

ဣဒမ္ပိဓမ္မေ၊ (အယံဓေ ဓမ္မော) အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ ဤ (သမာဓိ) ရတနာသည်သာလျှင်။ ပဏီတံ၊ လောကီ ဘွယ်ရာ၊ ဆယ်ဖြာသော ရတနာ မျိုးတို့ထက်၊ ဂုဏ် တန်း ခိုးဖြင့်၊ အဘိုးတန်၍၊ မြင့်မြတ်လှစွာသော။ ရတနံ၊ အမြတ် တန်း၊ အားကိုးဘွယ်ရာ၊ ရတနာ အစစ်၊ ဖြစ်ကြီး ဖြစ်တော်မူပေ၏။

ဧတေန-သစ္စေန၊ ဤသို့ ဖော်ထုတ်၊ ဂုဏ်တော်ပုဒ်ဖြင့်၊ ဟုတ်မှန်သော (သစ္စာ) စကားကြောင့်

(ဥ)

နိဂါန်း

သုဝတ္ထိ၊တွင်း-ပြင် နှစ်တန်၊ ဘေးရန် ခပင်း၊ လွတ်မြောက် ကင်း၍၊ သန့်ရှင်းချမ်းသာ၊ ဧပြေစွာသည်။ ဟောတု၊ စင်စစ်မသွေ၊ ဖြစ်ပါစေသတည်း။

ဤသို့အားဖြင့်။ (အရဟတ္တ) မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထယျဉ်ဘိ၊ (သမာဓိ) ဟူသော (ဓမ္မ ရတနာ) မျိုးတို့၏၊ အဘိုး အထိုက်တန်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်သောကြောင့်၊ ထိုထို (သမာဓိ) စသော မဂ္ဂင် ရှစ်ပါး၊ တရား ရတနာ တည်းဟူသော အလင်းရောင်ဖြင့်၊ အတွင်းဆောင် ပမာ၊ သံသရာ၌၊ အဝိဇ္ဇာနှင့်၊ တဏှာ ဟူသော အနု သယ တရားတို့ကို၊ ပယ်ရှားတော် မူလျက်၊ လေးချက် သစ္စာ၊ နက်နဲစွာကို၊ သေချာ တိတိ၊ သိမြင်တော်မူသဖြင့်၊ (ပုထုဇဉ်) ဟူသောအနွယ် ဇာတ်မှ၊ ကင်းပြတ်လွန်မြောက်၊ (အရိယာ) ဇာတ်သို့ ရောက်ပြီး ဖြစ်သော၊ (မဂ္ဂဋ္ဌာန်) (ဖလဋ္ဌာန်) ပုဂ္ဂိုလ်ဟူသော (သံဃာရတနာ) မျိုးတို့သည်လည်း၊ လောကီ ဘွယ်ရာ၊ ဆယ်ဖြာသော ရတနာ မျိုးတို့ထက်၊ အဘိုး အနုဉ္စ၊ ထိုက်တန် မြင့်မြတ်တော်မူပေ၏။

(၅)	ယေ ပုဂ္ဂလာ-အဋ္ဌ-သတံ ပသတ္တာ၊	ပရိတ် ကြီး ရတနာ သုတ်
	စတ္တာရိ-ဧတာနိ-ယုဂါနိ-ဟောန္တိ။	
	တေ-ဒ ကိစ္ဆေယျာ-သုဂတဿ-သာဝကာ၊	
	ဧတေသု-ဒိန္နာနိ-မဟပ္ပလာနိ။	
	ဣဒမ္ပိသံဃေ-ရတနံ-ပဏီတံ၊	
	ဧတေန-သစ္စေန-သုဝတ္ထိ-ဟောတု။ ။	

(၅) သတံ၊ သုံးလူ့ ထွတ်တင်၊ မြတ်စွာဘုရား သျှင်ဟူသော သူတော်စင်တို့သည်။ ပသတ္တာ၊ လောကဓာတ်၌၊ အမြတ်ဆုံး-ဟု၊ နှုန်းပြုထပ်ထပ်၊ ချီးမွမ်းအပ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင် အရိယာ ပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ မဂ္ဂဋ္ဌာန်=ဖလဋ္ဌာန်-ဟု၊ ထုတ်ပြန် ပိုင်းခြား၊ ရှစ်ပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတာနိ၊ ထို ပုထုဇဉ် ဇာတ်၊ ကင်းပြတ် ပယ်ခွါ၊ အရိယာ ပုဂ္ဂိုလ်တို့သည်။ စတ္တာရိယုဂါနိ၊ မဂ်-ဖိုလ် နှစ်ရပ်၊ ပေါင်းစပ်သော အား၊ လေးပါး အစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

(၄) ယံ-ဗုဒ္ဓ-သေဋ္ဌော-ပရိ-ဝဏ္ဏယီ-သုစိံ၊
 သမာဓိ-မာနန္တရိက-ည-မာဟု။
 သမာဓိနာ-တေန-သမော-နဝိဇ္ဇတိ၊
 ဣဒမ္ဗိ-ဓမ္မေ-ရတနံ-ပဏီတံ။
 ဧတေန-သစ္စေန-သုဝတ္ထိ-ဟောတု။ ။

} ပရိတ်
 ကြီး
 ရတန
 သုစိ

(၄) ဗုဒ္ဓသေဋ္ဌော၊ ချီးမွမ်း အပ်သူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါ ဟူ၊ သုံးဘုံ သူတို့ထက်၊ ဂုဏ်မူ တင့်လတ်၊ ချီးမွမ်းအပ်၍၊ မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည်။ ယံ သမာဓိံ၊ အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ ၌၊ ပေါင်းထ ယှဉ်ဘိ၊ အကြင် (သမာဓိ) ကို။ သုစိံ၊ (သုစိ - ဣတိ) ကိလေသာ မွေးမြူ ညစ် ကြေးမှ၊ ကင်းဝေး ဖြစ်စင်၏=ဟူ၍၊ ပရိဝဏ္ဏယီ၊ သာယာ မြက်ချိုနှုတ် ဝစီဖြင့်၊ ကျူး-သီ ဟောတော်မူလေပြီ။

ယံသမာဓိံ၊ အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ အကြင် (သမာဓိ) ကို။ အနန္တရိကံ၊ မိမိ၏ အခြားမဲ့၌၊ ဦး-ကွန်-ဖြိုး၊ (ဖိုလ်) အကျိုးကို၊ မညှိုးဆတ်ဆတ်၊ ပေး၊ ပေတတ်၏=ဟူ၍။ အာဟု၊ သာယာ မြက်ချိုနှုတ် ဝစီဖြင့်၊ ကျူး-သီ ဟောတော်မူလေပြီ။

တေန-သမာဓိနာ၊ အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ ထို (သမာဓိ) ရတနာနှင့်။ သမော၊ ဂုဏ်ချင်း ပြိုင်ပါ။ နှိုင်းစာ အပ်မှု၊ အတူဖြစ်သော (သမာဓိ) သည်။ နဝိဇ္ဇတိ၊ ဘယ်ဝယ် တစ်၊ မရှိတော့ချေ။

ဣဒမ္ဗိဓမ္မေ၊ (အယံဓေ ဓမ္မော) အရဟတ္တ မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထ ယှဉ်ဘိ၊ ဤ (သမာဓိ) ရတနာသည်သာလျှင်။ ပဏီတံ၊ လောကီ ဘွယ်ရာ၊ ဆယ်ပြာသော ရတနာ မျိုးတို့ထက်၊ ဂုဏ် ပို၍ ခိုးဖြင့်၊ အဘိုးတန်၍၊ မြင့်မြတ်လှစွာသော။ ရတနံ၊ အမြတ် တန်ဖိုး ကိုးကွယ်ရာ၊ ရတနာ အစစ်၊ ဖြစ်ကြီး ဖြစ်တော်မူပေ၏။

ဧတေန-သစ္စေန၊ ဤသို့ ဖော်ထုတ်၊ ဂုဏ်တော်ပုဂ္ဂိုလ်တ

(ဥ)

နိဒါန်း

သုဝဏ္ဏ၊တွင်း-ပြင် နှစ်တန်၊ ဘေးရန် ခပင်း၊ လွတ်မြောက် ကင်း၍၊ သန့်ရှင်းချမ်းသာ၊ ဧပြေစွာသည်။ ဟောတု၊ စင်စစ်မသွေ၊ ဖြစ်ပါစေသတည်း။

ဤသို့အားဖြင့်။ (အရဟတ္တ) မဂ်၊ စိတ္တ ကွဏ၊ ထိုကာလ၌၊ ပေါင်းထယျဉ်ဘိ၊ (သမာဓိ) ဟူသော (ဓမ္မ ရတနာ) မျိုးတို့၏၊ အဘိုး အထိုက်တန်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်သောကြောင့်၊ ထိုထို (သမာဓိ) စသော မဂ္ဂင် ရှစ်ပါး၊ တရား ရတနာ တည်းဟူသော အလင်းရောင်ဖြင့်၊ အတွင်းဆောင် ပမာ၊ သံသရာ၌၊ အဝိဇ္ဇာနှင့်၊ တဏှာ ဟူသော အနု သယ တရားတို့ကို၊ ပယ်ရှားတော် မူလျက်၊ လေးချက် သစ္စာ၊ နက်နဲစွာကို၊ သေချာ တိတိ၊ သိမြင်တော်မူသဖြင့်၊ (ပုထုဇဉ်) ဟူသောအန္တယ် ဇာတ်မှ၊ ကင်းပြတ်လွန်မြောက်၊ (အရိယာ) ဇာတ်သို့ ရောက်ပြီး ဖြစ်သော၊ (မဂ္ဂဋ္ဌာန်) (ဖလဋ္ဌာန်) ပုဂ္ဂိုလ်ဟူသော (သံဃာရတနာ) မျိုးတို့သည်လည်း၊ လောကီ ဘွယ်ရာ၊ ဆယ်ဖြာသော ရတနာ မျိုးတို့ထက်၊ အဘိုး အနုဿ၊ ထိုက်တန် မြင့်မြတ်တော်မူပေ၏။

(၅)	ယေ ပုဂ္ဂလာ-အဋ္ဌ-သတံ ပသတ္တာ၊	ပရိတ် ကြီး ရတနာ သုတ်
	စတ္တာရိ-ဧတာနိ-ယုဂါနိ-ဟောန္တိ။	
	တေ-ဒ ကိစ္ဆေယျာ-သုဂတဿ-သာဝကာ၊	
	ဧတေသု-ဒိန္နာနိ-မဟပ္ပလာနိ။	
	ဣဒမ္ပိသံဃေ-ရတနံ-ပဏီတံ၊	
	ဧတေန-သစ္စေန-သုဝဏ္ဏိ-ဟောတု။ ။	

(၅) သတံ၊ သုံးလူ့ ထွတ်တင်၊ မြတ်စွာဘုရား သျှင်ဟူသော သူတော်စင်တို့သည်။ ပသတ္တာ၊ လောကဓာတ်၌၊ အမြတ်ဆုံး-ဟု၊ နှုန်းပြုထပ်ထပ်၊ ချီးမွမ်းအပ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင် အရိယာ ပုဂ္ဂိုလ်တို့သည်။ အဋ္ဌ၊ မဂ္ဂဋ္ဌာန်=ဖလဋ္ဌာန်-ဟု၊ ထုတ်ပြန် ပိုင်းခြား၊ ရှစ်ပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတာနိ၊ ထို ပုထုဇဉ် ဇာတ်၊ ကင်းပြတ် ပယ်ခွါ၊ အရိယာ ပုဂ္ဂိုလ်တို့သည်။ စတ္တာရိယုဂါနိ၊ မဂ်-ဖိုလ် နှစ်ရပ်၊ ပေါင်းစပ်သော အား၊ လေးပါး အစုံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

သုံးနေသော (ဓမ္မ-ဝါစက) (ဘဒ္ဒန္တဇောတ) အသျှင်သည်၊
အနက်၊ အဓိပ္ပါယ်၊ ဝတ္ထု သက်သေ အစုံအလင်နှင့်တကွ၊ ခုံတင်၍ မှတ်
သားဘွယ်ရာ၊ ပမာ ပြအပ်သော၊ ဤ (မဟာသမယ ဖွင့် အကျယ်
လက်စွဲကျမ်း) ကို၊ ကြိုးပမ်းတကုတ်၊ အားထုတ် တည်ထွင်၍၊ စီစဉ်
ရေးသားရကြောင်း။ ။

ထိုအသျှင်မြတ် ရေးသား စီစဉ်အပ်သော ဤ (မဟာသမယဖွင့်
အကျယ်လက်စွဲကျမ်း) စာမူကို၊ [ပဌမ] ဟံသာဝတီပိဋကတ် ပုံနှိပ်
တိုက်ရှင်သို့၊ [ပဌမ] အကြိမ် ပုံနှိပ်ရန်အခွင့်ကို၊ ချီးမြှင့်ပေးအပ်ပြီးနောက်၊
ဤ ယခု ၁၃၁၅-ခု နှစ်၌၊ (ကျွန်ုပ်)တို့၊ တိုက်ရှင်အား၊ လွတ်လွတ်
ကျွတ်ကျွတ်၊ ပုံနှိပ်ရန် ခွင့်ပြုလိုက်သဖြင့် (ကျွန်ုပ်)တို့ ဟံသာဝတီ ပိဋကတ်
ပုံနှိပ်တိုက်က-အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ လေးပြာ အကျိုး၊
တိုးတက် ကြီးမြင့် စေလိုသော (မနောပဏိဓိ) ရည်ရွယ်ရင်း ရှိသည့်
အတိုင်း၊ (ဒုတိယ) အကြိမ်၊ ပုံနှိပ်လုပ်ဆောင် အပ်ပါသတည်း။

[ဘဒ္ဒန္တဇောတအသျှင်]

မန်းဥးကျောင်း၊ ကျောင်းတော်ရာ၊ ရွှေကျင်တိုက်၊
ရန်ကုန်မြို့။

(၁၂၀၆-ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၁-ရက်နေ့)
၁၃၁၅-ခုနှစ်၊ တပို့တွဲလ-ဒုတိယ-နှိပ်ခြင်း

(၁)

ဝိသုဒ္ဓိကာရပဏာမ

- (၁) မဟာ-ဝဋ္ဋိယ-သမယံ၊
မတ္ထ-မတ္ထိန-ယာစိတော။
မဟာ-မေ-သမယော-ဌာတု၊
မုခေ-အတ္ထာယ-ဝက္ခတော။

(၁) မဟာသမယံ၊ သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်၊ အားဖြင့်၊ ဧဥယျ-ငါးသွယ်၊ အလွန်ကျယ်ဝန်းများပြားသော တရား အပေါင်းကို၊ ကောင်းစွာသိတော်မူတတ်သော မြတ်စွာ ဘုရားကို။

တနည်းကား။ ။ မဟာသမယံ၊ ဘုရား-စ-သား၊ ယောက်ျား မြတ်အပေါင်းတို့သည်၊ ကောင်းစွာသိအပ်သော တရားတော် မြတ်ကို။

တနည်းကား။ ။ မဟာသမယံ၊ မဂ်၊ ဖိုလ်၊ ဟူသား၊ တရား အပေါင်းတို့၏၊ ကိန်းအောင်းတည်ရာ၊ အရိယာ သံဃာတော် မြတ်ကို။ ဝဋ္ဋိယ၊ ရှိသေ မြတ်နိုး၊ ရှိခိုးဦး၍။ မဟာသမယံ၊ ရှေးရှေး ဖြစ်ဟောင်း၊ သူမြတ်လောင်းတို့၊ ကောင်းသောအကျင့်၊ ကောင်း သောနည်းဥပဒေသ ကို။ အတ္ထိနံ၊ တောင့်တ သွေးချို၊ အလိုရှိကြ ကုန်သော သူအပေါင်းတို့သည်။ ယာစိတော၊ ရှေးရှုညွတ်ပျောင်း၊ တောင်းပန်အပ်သည်ဖြစ်၍။ မဟာသမယံ-အတ္ထိနံ၊ ရှေးရှေးဖြစ် ဟောင်း၊ သူမြတ်လောင်းတို့၊ ကောင်းသော နည်းဥပဒေသကို၊ အလိုရှိကြကုန်သော သူအပေါင်းတို့၏။ အတ္ထာယ၊ ပစ္စုပ္ပန်-တမ လွန်၊ နှစ်တန်သော အကျိုး စီးပွား အလို့ငှါ။ မဟာသမယံ အတ္ထံ၊ (သုတ်မဟာဝါ) ပါဠိတော်လာ၊ (မဟာသမယ) သုတ် ၏၊ အနက်အဓိပ္ပါယ်ကို။ ဝက္ခတော၊ မကျဉ်း-မကျယ်၊ သိလွယ်ရုံ သာ၊ ကောင်းစွာဖွင့်ဆိုလတ္တံ့သော။ မေ၊ (ဇောတ) မည်တွင်၊ တပည့်ရှင်ဟု၊ ခေါ်ဝင်သမုတ်၊ အကျွန်ုပ်၏။ မုခေခံတွင်း-နှုတ်ခမ်း ဖျား၌။ မဟာသမယော၊ ရှေးရှေး ဖြစ်ဟောင်း၊ သူမြတ် လောင်း

တို့၊ ကောင်းသောအကျင့်၊ ကောင်းသော နည်းဥပဒေသည်။
ဌာတု၊ကောင်းစွာ နိစ္စ၊တည်လာပါစေသတည်း။

- (၂) မဟာသမယ သမ္ပန္နော၊
- မဟာသမယ ဒေသကော။
- မဟာသမယံ ဒေတု သော၊
- မဟာသမယ အတ္ထိနော။ ။

(၂) မဟာသမယသမ္ပန္နော၊ ကောင်းမွန်မြင့်မြတ်၊ ညီညွတ်စည်း
လုံးသော တပည့်သားမြေး အပေါင်းတို့နှင့်၊ ကောင်းစွာ ပြည့်စုံတော်
မူတသော။မဟာသမယ ဒေသကော၊ကောင်းမွန်မြင့်မြတ်၊ညီညွတ်စည်း
လုံးခြင်းငှါ၊အခါခပ်သိမ်း၊တရားဓမ္မ၊ ဟောပြဆိုမတော် မူတတ်သော။
သော၊ထိုသက်တော် ၈၃-နှစ်၊ရဟန်းသိက္ခာ ၀၂-တော် ၆၄-ဝါရ၊ငါတို့
၏ ကျေးဇူးတော်ရင်၊ အသျှင်ကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်
ဘုရားကြီးသည်။မဟာသမယ အတ္ထိနော၊ ကောင်းမွန်မြင့်မြတ်၊ ညီညွတ်
စည်းလုံးခြင်းကို၊အလိုရှိသောအကျွန်ုပ်အား။ မဟာသမယံ၊ ကောင်းမွန်
မြင့်မြတ်၊ ညီညွတ် စည်းလုံးကြောင်း၊ နည်းကောင်းဥပဒေကို။ ဒေတု၊
ကြည်ဖြူ စိတ်ထား၊ (မေတ္တာ) ပွား၍၊ ပေးသနားတော်မူပါ အသျှင်
ဘုရား။

- (၃) ကရောထ-ဩကာသံ-မယံ၊
- ဝက္ခတော-ဘဝတံ-ပဒံ။
- မဟာ-သမယ-မာပန္နာ၊
- မဟာ-သမယ-သိဿကာ။ ။

(၃) မဟာ သမယ မာပန္နာ၊ (ကဝိလဝတ်) ဟု၊ ပညတ်မချို့၊
နှစ်မြို့စက္ကယ်၊ တင့်တယ်အံ့ချီး၊ရှုမငြီးသည့်၊ ပြည်တော်ကြီး၏ အနီးပြစ်
သော (မဟာဝုန်) တော၌၊ များစွာသော နတ်၊ဗြဟ္မာတို့၏ အစည်း
အဝေးပွဲကြီးသို့၊ဝင်ခွင့်ရောက်တော်မူကြပေသော (သင်္ကေတ) ဌာယ်
ဘွား၊ ရဟန္တာ သခင်၊ အသျှင်ဘုရားတို့-

အပို-စ၊

စိတ္တိကတံ၊ မဟန္တဉ္စ၊
အတုလံ၊ ဒုလ္လဘ ဒဿနံ၊
အနောမ သတ္တ ပရိဘောဂံ၊
“ရတနံ”တေန ဝုစ္စတိ။ ။

(သုတ်မဟာဝါ၊ မဟာပဒါနသုတ် အဋ္ဌကထာ၊)

- (၁) စက္ကရတနဿ စ နိဗ္ဗတ္တိ ကာလတော ပဋ္ဌာယ အညံ
ဒေဝ ဌာနံ နာမ နဟောတိ။ သဗ္ဗေ ဂန္ဓ-ပုပ္ဖါဒိဟိ
တဿေဝ၊ ပူဇေ၊ အဘိဝါဒနာ ဒီနိစ၊ ကရေန္တိတိ-
စိတ္တိကတဋ္ဌေန ရတနံ။—
- (၂) စက္ကရတနဿ စ တွေကံ နာမ ဓနံ အညတိတိ
အဗ္ဗေါ နတ္ထိ၊ ဣတိ မဟန္တဋ္ဌေနာပိ ရတနံ။—
- (၃) စက္ကရတနဉ္စ အညေဟိ လောကေ၊ဝိဇ္ဇ-မာန ရတ-
နေဟိ အသဒိသန္တိ အတုလဋ္ဌေနာပိ ရတနံ။—
- (၄) ယသ္မာ စပန ယသ္မိံ ကပ္ပေ ဗုဒ္ဓါ ဥပ္ပဇ္ဇန္တိ တသ္မိံ
ယေဝ မက္ကဝတ္တိနော ဥပ္ပဇ္ဇန္တိ၊ ဗုဒ္ဓါစ ကဒါမိ၊ ကရ-
ဟမိ၊ ဥပ္ပဇ္ဇန္တိ၊ တသ္မာ ဒုလ္လဘ ဒဿန ဋ္ဌေနာပိ
ရတနံ။—
- (၅) တဒေတံ ဇာတိ၊ရူပ၊ကုလ၊ဣဿရိယာဒိဟိ အနော-
မဿ၊ ဥဠာရ သတ္တ သေဝ၊ ဥပ္ပဇ္ဇတိ၊ နအညဿာ-
တိ အနောမသတ္တ ပရိဘောဂ ဋ္ဌေနာပိ ရတနံ။—

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	
၂။	ဂန္ထကာရပဏာမ	
၃။	မဟာသမယသုတ်အမွှန်း(၆)ဂါထာပါဠိ	 ၁
၄။	၎င်း နိဿယ	 ၂၃
၅။	(က) ပထမသင်္ဂါယနာတင်ရာ၌ အသျှင်“အာနန္ဒာ” ထေရ်၏(၁)လျှောက်ကြားဝန်ခံပုံနှင့် (၂)မြတ်စွာ ဘုရားသျှင်သီတင်းသုံးရာဌာနပါဠိ	 ၂
၆။	၎င်း နိဿယ	 ၂၇
၇။	(ခ)နတ်ဗြဟ္မာအပေါင်းတို့ စည်းဝေးရောက်လာ ကြပုံပါဠိ	 ၃
၈။	၎င်း နိဿယ	 ၂၈
၉။	၎င်း မြန်မာပြန်ဝတ္ထု	 ၁၁၃
၁၀။	(ဂ)သုဒ္ဓါဝဂါသ ဗြဟ္မာဘုံမှ ဗြဟ္မာကြီး ၄-ဥါးတို့ စိတ်အကြံဖြစ်ပုံပါဠိ	 ၃
၁၁။	၎င်း နိဿယ	 ၂၈
၁၂။	၎င်း မြန်မာပြန်ဝတ္ထု	 ၁၁၇
၁၃။	(ဃ) ဗြဟ္မာကြီး ၄-ဥါးတို့ မြတ်စွာဘုရားအထံ ရောက်လာပုံပါဠိ	 ၃
၁၄။	၎င်း နိဿယ	 ၃၀
၁၅။	၎င်း မြန်မာပြန်ဝတ္ထု	 ၁၁၉
၁၆။	(င) အရှေ့စကြာဝဠာမှ ရောက်လာသောဗြဟ္မာ မင်းကြီး၏ ချီးကျူးပုံဂါထာပါဠိ	 ၄
၁၇။	၎င်း နိဿယ	 ၃၁
၁၈။	၎င်း မြန်မာပြန်ဝတ္ထု	 ၁၁၉

(န)

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁၉။	(စ) တောင်စကြာဝဠာမှရောက်လာသောဗြဟ္မာ မင်းကြီး၏ချီးကျူးပုံဂါထာပါဠိ	၄
၂၀။	၎င်း နိဿယ	၃၂
၂၁။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၀
၂၂။	(ဆ) အနောက်စကြာဝဠာမှရောက်လာသော ဗြဟ္မာမင်းကြီး၏ ချီးကျူးပုံဂါထာပါဠိ	၄
၂၃။	၎င်း နိဿယ	၃၄
၂၄။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၀
၂၅။	(ဇ) မြောက်စကြာဝဠာမှရောက်လာသောဗြဟ္မာ မင်းကြီး၏ချီးကျူးပုံဂါထာပါဠိ	၅
၂၆။	၎င်း နိဿယ	၃၆
၂၇။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၀
၂၈။	(ဈ) နတ်ဗြဟ္မာအပေါင်းတို့ရောက်လာပုံပါဠိ	၅
၂၉။	၎င်း နိဿယ	၃၇
၃၀။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၄
၃၁။	(ည) အတိတ်ကာလ၌ ဖြစ်ခဲ့ပုံပါဠိ	၅
၃၂။	၎င်း နိဿယ	၃၇
၃၃။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၅
၃၄။	(ဋ) အနာဂတ်ကာလ၌ ဖြစ်လတ္တံ့ပုံပါဠိ	၆
၃၅။	၎င်း နိဿယ	၃၈
၃၆။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၆
၃၇။	(ဌ) ရောက်လာသော နတ်ဗြဟ္မာတို့၏အမျိုးအနွယ် အမည်ကို ဟောကြားအံ့ဟု ဝန်ခံပုံပါဠိ	၆
၃၈။	၎င်း နိဿယ	၃၉
၃၉။	၎င်း မြန်မာပြန်ဝတ္ထု	၁၂၇
၄၀။	(ဍ) ရဟန္တာပုဂ္ဂိုလ်တို့၏ဂုဏ်ကိုဖော်ပြခြင်းနှင့်တကွ နတ်ဗြဟ္မာတို့အားကြည့်ရှုကြရန်တိုက်တွန်းပုံပါဠိ	၆
၄၁။	၎င်း နိဿယ	၄၁

မာတိကာ

(ပ)

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၄၂။	၎င်း မြန်မာပြန်ဝတ္ထု	၁၃၅
၄၃။	(၁) “ကဝိလဝတ်” ပြည်၌မှီ၍နေသော နတ်မင်းကြီး	၈
၄၄။	၎င်း နိဿယ	၄၄
၄၅။	၎င်း မြန်မာပြန်ဝတ္ထု	၁၃၈
၄၆။	(၂) “ဟေမဝတ” တောင်၌မှီ၍နေသော နတ်မင်းကြီး	၈
၄၇။	၎င်း နိဿယ	၄၅
၄၈။	၎င်း မြန်မာပြန်ဝတ္ထု	၁၃၉
၄၉။	(၃) “သာတာဂိရီ” တောင်၌မှီ၍နေသော နတ်မင်းကြီး	၈
၅၀။	၎င်း နိဿယ	၄၇
၅၁။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၀
၅၂။	(၄) နတ်မင်းကြီးသုံးဦးတို့အပေါင်းပါဠိ	၉
၅၃။	၎င်း နိဿယ	၄၇
၅၄။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၀
၅၅။	(၅) “ဝေဿာမိတ္တ” နတ်မင်းကြီးပါဠိ	၉
၅၆။	၎င်း နိဿယ	၄၈
၅၇။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၁
၅၈။	(၆) “ကုမ္ဘီရ” နတ်မင်းကြီးပါဠိ	၉
၅၉။	၎င်း နိဿယ	၄၈
၆၀။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၂
၆၁။	(၇) အရှေ့မျက်နှာ “စတရဌ” နတ်မင်းကြီးပါဠိ	၁၀
၆၂။	၎င်း နိဿယ	၄၉
၆၃။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၃
၆၄။	(၉) တောင်မျက်နှာ “ဝိရုဠက” နတ်မင်းကြီးပါဠိ	၁၀
၆၅။	၎င်း နိဿယ	၅၀
၆၆။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၄

(၈)

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၆၇။	အနောက်မျက်နှာ“ဝိရူပက္ခ”နတ်မင်းကြီးပါဠိ	၁၁
၆၈။	၎င်း နိဿယ	၅၁
၆၉။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၄
၇၀။	(၁၃) မြောက်မျက်နှာ“ကုဝေရ”နတ်မင်းကြီးပါဠိ	၁၁
၇၁။	၎င်း နိဿယ	၅၁
၇၂။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၅
၇၃။	(၁၅) အရပ်လေးမျက်နှာမှ နတ်မင်းကြီးလေးဥျး အစုံအညီရောက်ပုံပြခဏ်းပါဠိ	၁၂
၇၄။	၎င်း နိဿယ	၅၂
၇၅။	၎င်း မြန်မာပြန်ဝတ္ထု	၁၄၆
၇၆။	(၁၇) နတ်မင်းကြီးတို့၏ အစေခံ(ဒါသ)ခေါ် နတ် ၈-ယောက်ပါဠိ	၁၂
၇၇။	၎င်း နိဿယ	၅၃
၇၈။	၎င်း မြန်မာပြန်ဝတ္ထု	၁၅၁
၇၉။	(၁၈) နတ်မင်းကြီးတို့၏အခြွေအရံ နတ် ၁၀-မျိုးပါဠိ	၁၂
၈၀။	၎င်း နိဿယ	၅၄
၈၁။	၎င်း မြန်မာပြန်ဝတ္ထု	၁၅၁
၈၂။	(၁၀) ရေနတ်နဂါးတို့နှင့်“ရောဝဏ”နတ်သားတို့ လာရောက်ပုံပြခဏ်းပါဠိ	၁၃
၈၃။	၎င်း နိဿယ	၅၅
၈၄။	၎င်း မြန်မာပြန်ဝတ္ထု	၁၅၃
၈၅။	(၂၂) နဂါးနှင့်ဂရုဉ်တို့တွေ့ပုံပြခဏ်းပါဠိ	၁၃
၈၆။	၎င်း နိဿယ	၅၆
၈၇။	၎င်း မြန်မာပြန်ဝတ္ထု	၁၅၇
၈၈။	(၂၄) သမုဒြာ၌ နေသော“အသုရာ”နတ် နတ်ပြည်၌နေသော“မာရ်”နတ်ပါဠိ	၁၄
၈၉။	၎င်း နိဿယ	၅၇

မာတိကာ

(ဗ)

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၉၀။	၎င်း မြန်မာပြန်ဝတ္ထု	၁၆၉
၉၁။	(၂၇) “အာပေါ” နတ်ကြီးမှူးသော နတ် ၁၀-မျိုးပါဠိ	၁၄
၉၂။	၎င်း နိဿယ	၅၉
၉၃။	၎င်း မြန်မာပြန်ဝတ္ထု	၁၈၃
၉၄။	(၃၀) “ဝေဏှ” နတ်ကြီးမှူးသော နတ် ၁၀-မျိုး ပါဠိ	၁၅
၉၅။	၎င်း နိဿယ	၆၀
၉၆။	၎င်း မြန်မာပြန်ဝတ္ထု	၁၈၄
၉၇။	(၃၄) “သဟဘူ” နတ်ကြီးမှူးသော နတ် ၁၀-မျိုးပါဠိ	၁၆
၉၈။	၎င်း နိဿယ	၆၂
၉၉။	၎င်း မြန်မာပြန်ဝတ္ထု	၁၈၉
၁၀၀။	(၃၇) “သမာနာ” နတ်ကြီးမှူးသော နတ် ၁၀-မျိုးပါဠိ	၁၇
၁၀၁။	၎င်း နိဿယ	၆၃
၁၀၂။	၎င်း မြန်မာပြန်ဝတ္ထု	၁၉၀
၁၀၃။	(၄၀) “သုက္ကာ” နတ်ကြီးမှူးသော နတ် ၁၀-မျိုးပါဠိ	၁၇
၁၀၄။	၎င်း နိဿယ	၆၄
၁၀၅။	၎င်း မြန်မာပြန်ဝတ္ထု	၁၉၁
၁၀၆။	(၄၃) “ခေမိယ” နတ်ကြီးမှူးသော နတ် ၁၀-မျိုးပါဠိ	၁၈
၁၀၇။	၎င်း နိဿယ	၆၆
၁၀၈။	၎င်း မြန်မာပြန်ဝတ္ထု	၁၉၂
၁၀၉။	(၄၆-၄၇) ပြဆိုခဲ့ပြီးသော ခြောက်ကျိပ်သော နတ်မျိုးတို့ရဟန္တာပုဂ္ဂိုလ်တို့အားရှိခိုးပုံပါဠိ	၁၈
၁၁၀။	၎င်း နိဿယ	၆၇

(ဘ)

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁၁၁။	၎င်း မြန်မာပြန်ဝတ္ထု.....	၁၉၄
၁၁၂။	(၄၈) ဗြဟ္မာမင်းကြီးတို့ လာရောက်ပုံပါဠိ.....	၁၉
၁၁၃။	၎င်း နိဿယ.....	၆၉
၁၁၄။	၎င်း မြန်မာပြန်ဝတ္ထု.....	၁၉၆
၁၁၅။	(၅၁) မာရ်နတ်သားလာရောက်၍နှောင့်ယှက်ပုံပါဠိ.....	၁၉
၁၁၆။	၎င်း နိဿယ.....	၇၀
၁၁၇။	၎င်း မြန်မာပြန်ဝတ္ထု.....	၂၀၅
၁၁၈။	(၅၅-၅၆-၅၇) မြတ်စွာဘုရားသျှင်သည် ရဟန္တာပုဂ္ဂိုလ်တို့အား မိန့်ခေါ်၍ အမိန့်ပေးတော်မူပုံပါဠိ.....	၂၀
၁၁၉။	၎င်း နိဿယ.....	၇၂
၁၂၀။	၎င်း မြန်မာပြန်ဝတ္ထု.....	၂၂၁





မဟာသမဃပုဉ်အကျယ် လက်စွဲကျမ်း၊

နမော တဿ ဘဂဝတော အရဟတော
သမ္ဗုဒ္ဓဿ။

မဟာသမဃသုတ် အမွှန်း ၆-ဂါထာ

(၁) ဟိမဝန္တ-စရာ-ဂန္ဓာ၊
ကပိလမှိ-ဝနေ-ဝသံ။
သုသု-နာဂ-ပုရက္ခာရော၊
မုဂ္ဂတေ-ဇေဋ္ဌ-ပုဏ္ဏမေ။ ။

(၂) စက္ကဝါဠ-ပရိစ္ဆေဒံ၊
ဘူမျာ-ပဌမ-ဈာနိကံ။
ဒဿာ-သဠိပိ-ဝါလဂ္ဂေ၊
နိသိန္ဓေ-နိမ္မိတေ-ဌိတေ။ ။

မဟာသမယသုတ်ပါဠိတော်

- (၃) ရာဂီနာ-သံ-ပရိဗ္ဗာဇံ၊
ဒေါသီနဉ္စ-ဝိဝါဒကံ။
မဟာဗြူဟံ-တု-မူဠာနံ၊
ဝိတက္ကာနဉ္စ-စူဠကံ။ ။
- (၄) တုဝဠကံ-တု-သဒ္ဓါနံ၊
ပူရာဘောဒဉ္စ-ဗုဒ္ဓိနံ။
ဝတ္ထု-ဘိက္ခုန-မာစိက္ခိ၊
သမယံ-နာမ-ဒိဿနာ။ ။
- (၅) နာမ-က္ခာနေန-ယဇ္ဇေ-ဝံ၊
ခမ္မာ-ဘိ-သမယော-ကထံ။
ကလ္လာဒိ-သစ္စ-ဒီပေန၊
နေသံ-ပိတာ-ဒိတော-ပိ-ဝါ။ ။
- (၆) တဿာ-ဘိနဝ-ဌာနေသု၊
မင်္ဂလံ-ဝဒတာ ဣဒံ။
ဝတ္ထဗ္ဗံ-ဝိစရံ-သောတုံ၊
ဒေဝါ-တံ-တံ-ဘဏာမ-ဘော။ ။

မဟာ သမယသုတ် ပါဠိတော်

- က) ပထမသင်္ခါယနာတင်ရာ၌ အသျှင်“အာနန္ဒာ”
ထေရ်၏ (၁) လျှောက်ကြားဝန်ခံပုံနှင့်
(၂) မြတ်စွာဘုရားသျှင် သီတင်းသုံးရာဌာန
၂) (၁) ဧဝံမေသုတံ = (၂) ဧကံ သမယံ ဘဂဝါ
သက္ကေသု ဝိဟရတိ ကပိလ-ဝတ္ထုသ္မိံ မဟာ ဝနေ
မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ ပဉ္စ မက္ခေဟိ ဘိက္ခု-
သတေဟိ သဗ္ဗေဟေဝ အရဟန္တေဟိ။ ။

(ခ) နတ်ဗြဟ္မာအပေါင်းတို့
စည်းဝေးရောက်လာကြပုံ

(ခ) ဒဿဟိ စ လောက ဓာတူဟိ ဒေဝတာ၊ ယေဘုယျေန
သန္တိ ပတိတာ ဟောန္တိ ဘဂဝန္တိ ဒဿနာယ ဘိက္ခု-
သံဃဉ္စ။ ။

(ဂ) သုဒ္ဓါဝါသ-ဗြဟ္မာဘုံမှ ဗြဟ္မာကြီး ၄-ဥါး-တို့
စိတ်အကြံဖြစ်ပုံ

(ဂ) အထခေါ စတုန္တံ သုဒ္ဓါ ဝါသ-ကာယိကာနံ ဒေဝ-
တာနံ တေဒဟောသိ။ “အယံခေါ ဘဂဝါ သက္ကေသု
ဝိဟရတိ ကပိလ-ဝတ္ထုသ္မိံ မဟာဝနေ၊ မဟတာ
ဘိက္ခုသံဃေန သဗ္ဗိံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ
သဗ္ဗေဟေဝ အရဟန္တေဟိ။ ဒဿဟိ စ လောက-
ဓာတူဟိ ဒေဝတာ ယေဘုယျေန သန္တိပတိတာ
ဟောန္တိ ဘဂဝန္တိ ဒဿနာယ ဘိက္ခုသံဃဉ္စ”။ ။

“ယံနုန မယဗ္ဗိ ယေန ဘဂဝါ၊ တေန-ပ သင်္ကမေ-
ယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော သန္တိကေ ပစ္စေကံ
ဂါထံ ဘာသေယျာမာ”-တိ။ ။

(ဃ) ဗြဟ္မာကြီး-လေးဥါးတို့ မြတ်စွာ
ဘုရားအထံ ရောက်လာပုံ

(ဃ) “အထခေါတာ ဒေဝတာ သေယျထာပိ နာမ၊ ဗလဝါ
ပုရိသော သမဉ္ဇိတံဝါ ဗာဟံ ပသာရေယျ။ ပသာရိတံ
ဝါ ဗာဟံ သမဉ္ဇေယျ။ ဧဝမေဝ သုဒ္ဓါဝါသေသု
ဒေဝေသု အန္တ-ရဟိတာ ဘဂဝတော ပုရတော
ပါတုရဟေသုံ”။ ။

မဟာသမယသုတ်ပါဠိတော်

(င) အရှေ့စကြာဝဠာမှ ရောက်လာသော
ဗြဟ္မာမင်းကြီး၏ချီးကျူးပုံဂါထာ

(င) အထခေါ် တာဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ
ဧကမန္တံ အဋ္ဌိသု။ ဧကမန္တံဌိတာခေါ၊ ဧကောဒေဝတာ
ဘဂဝတော သန္တိဧက ဣမံ ဂါထံ အဘာသိ။ ။

(င) မဟာ-သမယော-ပဝနသ္မိံ၊
ဒေဝ-ကာယာ-သမာဂတာ။
အာဂတမ္ဘာ-ဣမံ-ဓမ္မ-သမယံ၊
ဒက္ခိတာယေ-အ-ပရာဇိတ-သံဃ-န္တိ။ ။

(စ) တောင်စကြာဝဠာမှ ရောက်လာသော
ဗြဟ္မာမင်းကြီး၏ချီးကျူးပုံဂါထာ

(စ) အထခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိဧက
ဣမံဂါထံ အဘာသိ။ ။

(စ) တတြ-ဘိက္ခဝေါ-သမာဒဟံသု၊
စိတ္တ-မတ္တနော-ဥဇုက-မကံသု။
လာရထိ-ဝ-နေတ္တာနိ-ဂဟေတွာ၊
ဣန္ဒြိယာနိ-ရက္ခန္တိ-ပဏ္ဍိတာ-တိ။ ။

(ဆ) အနောက်စကြာဝဠာမှ ရောက်လာသော
ဗြဟ္မာမင်းကြီး၏ချီးကျူးပုံဂါထာ

(ဆ) အထခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိဧက
ဣမံဂါထံ အဘာသိ။ ။

(ဆ) ဆေတွာ-ဒီလံ-ဆေတွာ-ပလိဿံ၊
ဣန္ဒဒီလံ-ဥဟစ္စ-မနေဇာ။
တေ-စရန္တိ-သုဒ္ဓါ-ဝိမလာ၊
စက္ခုမတာ-သုဒန္တာ-သုသု-နာဂါ-တိ။ ။

(ဇ) မြောက်စကြာဝဠာမှ ရောက်လာသော
ဗြဟ္မာမင်းကြီး၏ချီးကျူးပုံဂါထာ

(ဇ) အထခေါ အပရာ ဒေဝတာ ဘဂဝတော သန္တိကေ
ဣဓိဂါထံ အဘာသိ။ ။

(ဇ) ယေကေဝိ-ဗုဒ္ဓိ-သရဏံ-ဂတာသေ၊
န-တေ-ဂမိဿန္တိ-အပါယ-ဘူမိ။
ပဟာယ-မာနသံ-ဒေဟံ၊
ဒေဝ-ကာယံ-ပရိ-ပူရေဿန္တိ-တိ။ ။

(ဈ) နတ်ဗြဟ္မာအပေါင်းတို့ ရောက်လာပုံ

(ဈ) အထခေါ ဘဂဝါ ဘိက္ခုအာမန္တေသိ “ယေဘုယျေန
ဘိက္ခဝေ ဒဿသု လောက ဓာတူသု ဒေဝတာ သန္တိ-
ပတိတာ ဟောန္တိ တထာဂတံ ဒဿနာယ ဘိက္ခု-
သံဃဉ္စ”။ ။

(ည) အတိတ်ကာလ၌ဖြစ်ခဲ့ပုံ

(ည) ယေပိတေ၊ဘိက္ခဝေ၊အဟေသုံ၊အတိတ-မဒ္ဒါနံ၊အရ-
ဟန္တော၊သမ္မာသမ္ဗုဒ္ဓါ။တေသံပိ၊ဘဂဝန္တနံ၊တေ
ပရမာယေဝ၊ဒေဝတာ သန္တိပတိတာ အဟေသုံ။
သေယျထာပိ၊မယံ တေရဟိ။ ။

(၄) အနာဂတ်ကာလ၌ ဖြစ်လတ္တံ့ပုံ

(၄) ယေဝိတေ၊ ဘိက္ခဝေ ဘဝိဿန္တိ၊ အနာဂတ-မဒ္ဒါနံ
အရဟန္တာ၊ သမ္မာ သမ္ဗုဒ္ဓါ။ တေသံပိ၊ ဘဂဝန္တာနံ၊
ဧတ-ပရမာယေဝ၊ ဒေဝတာ သန္ဓိပတိတာ ဘဝိဿန္တိ။
သေယျထာပိ၊ မယံ ဧတရဟိ။ ။

(၅) ရောက်လာသောနတ်ဗြဟ္မာတို့၏ အမျိုးအနွယ်
အမည်ကိုဟောကြားအံ့ - ဟု၊ ဝန်ခံပုံ

(၅) (၁) အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝ ကာယာနံ
နာမာနိ။
(၂) ကိတ္တယိဿာမိ ဘိက္ခဝေ ဒေဝ ကာယာနံ
နာမာနိ။
(၃) ဒေသိဿာမိ ဘိက္ခဝေ ဒေဝ ကာယာနံ နာ-
မာနိ။
တံ သုဏာထ၊ သာဓုကံ၊ မနသိကရေထ၊
ဘာသိဿာမိ-တိ။
“ဧဝံ၊ ဘန္တေ”-တိ ခေါ တေဘိက္ခူ ဘဂဝ-
တောပစ္စယောသုံ၊ ဘဂဝါ၊ ဧတ-ဒဝေါစ။ ။

(၆) ရဟန္တာပုဂ္ဂိုလ်တို့၏ဂုဏ်ကိုဖော်ပြခြင်းနှင့်တကွ
နတ်ဗြဟ္မာတို့အားကြည့်ရှုကြရန်တိုက်တွန်းပုံ

(၆) သိလောက-မနုကဿာမိ၊
ယတ္ထ-ဘူမာ-တဒ-သိတာ။
ယေ-သိတာ-ဂိရိ-ဂ ဗ္ဗရံ၊
ပဟိတတ္တာ-သမာဟိတာ။ ။

မဟာသမယသုတ်ပါဠိတော်

- (ခ) ပုထူသီဟာ-ဝ-သလ္လိနာ၊
လောမ-ဟံသာ-ဘိ-သမ္ဘုရော။
ဩဒါတ-မနသာ-သုဒ္ဓါ၊
ဝိပ္ပသန္တာ-မနာဝိလာ။ ။
- (ဏ) ဘိယျော-ပဉ္စ-သတေ-ဥတု၊
ဝနေ-ကာပိလ-ဝတ္ထဝေ။
တတော-အာမန္တယီ-သတ္တာ၊
သာဝကေ-သာသနေ-ရတေ။ ။
- (တ) ဒေဝ-ကာယာ အဘိက္ကန္တာ၊
တေ-ဝိဇာနာထ-ဘိက္ခဝေ။
တေစ-အာတပ္ပ-မကရုံ၊
သုတွာ-ဗုဒ္ဓဿ-သာသနံ။ ။
- (ထ) တေသံ-ပါတု-ရ-ဟု-ဉာဏံ၊
အမနုဿာန-ဒဿနံ။
အပ္ပေ-ကေ-သတ-မဒ္ဒက္ခုံ၊
သဟဿံ-အထ-သတ္တရိ။ ။
- (ဒ) သတံ-ဧကေ-သဟဿာနံ၊
အမနုဿာန-မဒ္ဒသုံ။
အပ္ပေ-ကေ-နန္တ-မဒ္ဒက္ခုံ၊
ဒိသာ-သဗ္ဗာ-ဖုဋ္ဌာ-အဟုံ။ ။
- (ဓ) တဉ္စ-သဗ္ဗံ-အဘိညာယ၊
ဝဝတ္ထိတွာန-စက္ခုမာ။
တတော-အာမန္တယီ-သတ္တာ၊
သာဝကေ-သာသနေ-ရတေ။ ။

(န) ဒေဝ-ကာယာ အဘိက္ကန္တာ၊
 တေ-ဝိဇာနာထ ဘိက္ခဝေါ။
 ယေ-ဝေါ-ဟံ-ကိတ္တယိဿာမိ၊
 ဂိရာဟိ-အနု-ပုဗ္ဗသော။ ။

(၁) “ကဝိလဝတ်” ပြည်၌မှီ၍ နေသော နတ်မင်းကြီး

(၁) သတ္တ-သဟဿာ-တေ-ယက္ခာ၊
 ဘူမာ-ကာပိလ-ဝတ္ထဝါ။
 ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
 ဝဏ္ဏ ဝန္တော-ယသဿိ နော။ ။
 မောဒ မာနာ-အဘိက္ကာမုံ၊
 ဘိက္ခုနံ-သမိတိ-ဝနံ။ ။

(၂) “ဟေမဝတ” တောင်၌မှီ၍ နေသော နတ်မင်းကြီး

(၂) ဆ-သဟဿာ-ဟေမဝတာ၊
 ယက္ခာ-နာနတ္ထ-ဝဏ္ဏိနော။
 ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
 ဝဏ္ဏ ဝန္တော-ယသဿိ နော။ ။
 မောဒ မာနာ-အဘိက္ကာမုံ၊
 ဘိက္ခုနံ-သမိတိ-ဝနံ။ ။

(၃) “သာတာဂိရိ” တောင်၌မှီ၍ နေသော နတ်မင်းကြီး

(၃) သာတာဂိရာ-တိ-သဟဿာ၊
 ယက္ခာ-နာနတ္ထ-ဝဏ္ဏိနော။
 ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
 ဝဏ္ဏ ဝန္တော-ယသဿိ နော။ ။

မဟာသမယသုတ်ပါဠိတော်

မောဒ မာနာ-အဘိက္ကမံ၊
ဘိက္ခူနံ-သမိတိ-ဝနံ။ ။

(၄) နတ်မင်းကြီး-သုံးဥါးတို့အပေါင်း

(၄) ဣစ္စေ တေ-သောဠသ-သဟဿာ၊
ယက္ခာ-နာနတ္တ-ဝဏ္ဏိနော။
ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
ဝဏ္ဏ ဝန္တော-ယသဿိ နော။ ။
မောဒ မာနာ-အဘိက္ကမံ၊
ဘိက္ခူနံ-သမိတိ-ဝနံ။ ။

(၅) “ဝေဿာမိတ္တ” နတ်မင်းကြီး

(၅) ဝေဿာမိတ္တာ-ပဉ္စ သတာ၊
ယက္ခာ-နာနတ္တ-ဝဏ္ဏိနော။
ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
ဝဏ္ဏ ဝန္တော-ယသဿိ နော။ ။
မောဒ မာနာ-အဘိက္ကမံ၊
ဘိက္ခူနံ-သမိတိ-ဝနံ။ ။

(၆) “ကုမ္ဘိရ” နတ်မင်းကြီး

(၆) ကုမ္ဘိရော-ရာဇဂဟိကော၊
ဝေပုလ္လ-ဿ-နိဝေသနံ။
ဘိယျော-နံ-သတ-သဟဿံ၊
ယက္ခာနံ-ပယိ-ရူပါသတိ။ ။
ကုမ္ဘိရော-ရာဇဂဟိကော၊
သော-ပါ-ဂါ-သမိတိ-ဝနံ။ ။

(၁၁) အနောက်မျက်နှာ “ဝိရူပက္ခ” နတ်မင်းကြီး

(၁၁) ပစ္ဆိမဉ္ဇ-ဒိသံ-ရာဇာ၊
ဝိရူပက္ခော-ပဿာသတိ။
နာဂါနဉ္ဇ-အဓိပတိ၊
မဟာ-ရာဇာ-ယသဿိ-သော။ ။
ပုတ္တာပိ-တဿ-ဗဟဝေါ၊
ဣန္ဒ-နာမာ-မဟဗ္ဗလာ။ ။

(၁၂) ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
ဝဏ္ဏ ဝန္တော-ယသဿိ နော။
မောဒ မာနာ-အဘိက္ကာမု၊
ဘိက္ခူနံ-သမိတိ-ဝန။ ။

(၁၃) မြောက်မျက်နှာ “ကုဝေရ” နတ်မင်းကြီး

(၁၃) ဥတ္တရဉ္ဇ-ဒိသံ-ရာဇာ၊
ကုဝေရော-တံ-ပဿာသတိ။
ယက္ခာနဉ္ဇ-အဓိပတိ၊
မဟာ-ရာဇာ-ယသဿိ-သော။ ။
ပုတ္တာပိ-တဿ-ဗဟဝေါ၊
ဣန္ဒ-နာမာ-မဟဗ္ဗလာ။ ။

(၁၄) ဣဒ္ဓိ မန္တော-ဇုတိ မန္တော၊
ဝဏ္ဏ ဝန္တော-ယသဿိ နော။
မောဒ မာနာ-အဘိက္ကာမု၊
ဘိက္ခူနံ-သမိတိ-ဝန။ ။

မဟာသမယသုတ်ပါဠိတော်

(၅၇) သဗ္ဗေ-ဝိဇိတ-သင်္ဂါမာ၊
ဘယာ-တိတာ-ယသဿိ နော။
မောဒန္တိ-သဟ-ဘူတေဟိ၊
သာဝကာ-တေ-ဇနေ-သုတာ-တိ။ ။
မဟာသမယသုတ္တံ သတ္တမ နိဗ္ဗိတံ။

မဟာသမယသုတ်ပါဠိတော်ပြီး၏။



၁၃၁၅-ခုနှစ်၊ တပို့တွဲလ။

